



ဩစတြေးလျတွင် လူဝင်မှုကြီးကြပ်ရေး အထောက်အပံ့ပေးခြင်း

လူဝင်မှုကြီးကြပ်ရေးအထောက်အပံ့ကဘာလဲ။

လူဝင်မှုကြီးကြပ်ရေးအထောက်အပံ့ဆိုသည်မှာ လူတစ်ဦး
ဗီဇာလျှောက်ထားခြင်း သို့မဟုတ် အခြားဗီဇာဆိုင်ရာ
ကိစ္စရပ်များအတွက် အောက်ပါတို့ပြုလုပ်ပေးခြင်းအားဖြင့်
ကူညီရန် ရွှေ့ပြောင်းနေထိုင်မှုလုပ်ထုံးလုပ်နည်း ဆိုင်ရာဗဟုသုတ
သို့မဟုတ် အတွေ့အကြုံများကို အသုံးပြုသောအခါဖြစ်သည်

- ဗီဇာလျှောက်လွှာ သို့မဟုတ် အခြားစာရွက်စာတမ်းများကို ပြင်ဆင်ရန် ကူညီခြင်း
- ဗီဇာလျှောက်လွှာ သို့မဟုတ် ဗီဇာကိစ္စနှင့်ပတ်သက်၍ အကြံပေးခြင်း
- ဗီဇာကိစ္စနှင့်စပ်လျဉ်း၍ တရားရုံး သို့မဟုတ် ပြန်လည်စစ်ဆေးရေး အာဏာပိုင်များ ရှေ့မှောက်တွင် တရားစွဲဆိုခြင်းများအတွက် ကိုယ်စားပြုခြင်း သို့မဟုတ် ပြင်ဆင်ခြင်း

လူဝင်မှုကြီးကြပ်ရေးအထောက်အပံ့တွင် ဖော်ပြထားသည်များ မပါဝင်ပါ-

- လျှောက်လွှာ သို့မဟုတ် အခြားစာရွက်စာတမ်းများ (ဥပမာ - စာရွက်စာတမ်းများကို စကင်ဖတ်ခြင်း သို့မဟုတ် တင်ခြင်း) ကိုပြင်ဆင်ရန် (သို့မဟုတ် ပြင်ဆင်ရန်ကူညီသည့်) အလုပ်ကိုလုပ်ခြင်း
- ဘာသာပြန် သို့မဟုတ် စကားပြန်ဝန်ဆောင်မှုများပေးခြင်း
- ဗီဇာလျှောက်ထားရန် အခြားသူအား အကြံပေးခြင်း

- တတိယပုဂ္ဂိုလ်မှထုတ်ပေးသော သတင်းအချက်အလက်ကို မှတ်ချက် ပြည့်ပြည့်စုံစုံမပေးဘဲ သို့မဟုတ် အချက်အလက်နှင့်ပတ်သက်၍ ရှင်းလင်းချက်ပေးခြင်းမပြုဘဲ ဖြန့်ဝေပေးခြင်း။

မည်သူသည်ဩစတြေးလျတွင် လူဝင်မှုကြီးကြပ်ရေး အထောက်အပံ့ပေးနိုင်သနည်း။

မှတ်ပုံတင်ထားသော ရွှေ့ပြောင်းအခြေချနေထိုင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်များ (Registered migration agents)၊ ဩစတြေးလျ ဥပဒေရေးရာလေ့ကျင့်ထားသူများ သို့မဟုတ် ကင်းလွတ်ခွင့်ရထားသူတစ်ဦးကသာ ဩစတြေးလျတွင် လူဝင်မှုကြီးကြပ်ရေး အထောက်အပံ့ကိုတရားဝင်ပေးနိုင်သည်။

မှတ်ပုံတင်ထားသော ရွှေ့ပြောင်းအခြေချနေထိုင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်များ

မှတ်ပုံတင်ထားသော ရွှေ့ပြောင်းအခြေချနေထိုင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်များသည် Office of the Migration Agents Registration Authority (OMARA) ဝက်ဘ်ဆိုက် www.mara.gov.au တွင် ရရှိနိုင်သော Register of Migration Agents တွင် ဖော်ပြထားသည့် အချို့သောဗဟုသုတ နှင့်အရည်အသွေး လိုအပ်ချက်များ နှင့်ကိုက်ညီရမည်။

ဥပဒေရေးရာ လေ့ကျင့်ထားသူများ

ဥပဒေရေးရာ လေ့ကျင့်ထားသူသည် ဩစတြေးလျ ဥပဒေရေးရာ လေ့ကျင့်ရေး လက်မှတ်ကိုင်ဆောင်ထားသော ရှေ့နေတစ်ဦး

ဖြစ်သည်။ ဥပဒေရေးရာလေ့ကျင့်ထားသူများသည် ဥပဒေရေးရာ အလေ့အကျင့်နှင့်ဆက်နွှယ်၍ လူဝင်မှုကြီးကြပ်ရေး အကူအညီပေးနိုင်ပါသည်။

ကင်းလွတ်ခွင့်ရထားသူများ

လူတစ်ဦးသည် သူတို့၏ အကူအညီအတွက် အကြောင်းငွေမယူဘဲ အောက်ပါ ပုဂ္ဂိုလ်များဖြစ်လျှင် လူဝင်မှုကြီးကြပ်ရေး အထောက်အပံ့ကို ဥပဒေအရ ပေးနိုင်သည်။ -

- ဗီဇာလျှောက်ထားသူ၏ အမည်စာရင်းတင်သွင်းသူ၊ အာမခံပေးသူ သို့မဟုတ် မိသားစုဝင်
- လွတ်တော်ကိုယ်စားလှယ်တစ်ဦး၊ သံတမန်ရေးရာမစ်ရှင်အဖွဲ့ဝင်၊ ကောင်စစ်ဝန်ရုံး သို့မဟုတ် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း
- *Public Service Act 1999* အရ အလုပ်ခန့်ထားသူ သို့မဟုတ် ၎င်းတို့၏ အလုပ်တာဝန်အစိတ်အပိုင်းတစ်ရပ်အဖြစ် လူဝင်မှုကြီးကြပ်ရေး အထောက်အပံ့ပေးသော ပြည်နယ် သို့မဟုတ် နယ်မြေများ၏ပြည်သူ့ဝန်ဆောင်မှုအဖွဲ့ဝင်။
- ဝန်ကြီးထံတင်ပြချက်ကို ပြင်ဆင်ရန်အခမဲ့အကူအညီပေးသူ

ပိုမိုသိရှိလိုပါက

လူဝင်မှုကြီးကြပ်ရေး အထောက်အပံ့ပေးသူများနှင့်ပတ်သက်သည့် စိုးရိမ်မှုများကို မည်သို့အစီရင်ခံရမည် အပါအဝင် ဩစတြေးလျတွင် မည်သူသည် လူဝင်မှုကြီးကြပ်ရေး အထောက်အပံ့များ ပေးအပ်နိုင်သည်ကို ပိုမိုသိရှိလိုပါက ကျေးဇူးပြု၍ Department of Home Affairs ဝက်ဘ်စာမျက်နှာ ['Who can help you with your application?'](#) ကို ဝင်ရောက်ကြည့်ရှုပါ။

ပညာရေးအေးဂျင့်များ

ပညာရေးအေးဂျင့်များသည် ကင်းလွတ်ခွင့်မရသူများဖြစ်ကြပြီး ၎င်းတို့သည် မှတ်ပုံတင်ထားသော ရွှေ့ပြောင်းအခြေချနေထိုင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်များ သို့မဟုတ် ဥပဒေရေးရာလေ့ကျင့်ထားသူများ မဟုတ်ပါက

ဩစတြေးလျတွင် လူဝင်မှုကြီးကြပ်ရေး အထောက်အပံ့များကို တရားဝင်မပေးနိုင်ပါ။

တရားမဝင် လူဝင်မှုကြီးကြပ်ရေး အထောက်အပံ့များအတွက်ပြစ်ဒဏ်များ

ဩစတြေးလျ၌ လူဝင်မှုကြီးကြပ်ရေးအထောက်အပံ့ပေးသူသည် မှတ်ပုံတင်ထားသော ရွှေ့ပြောင်းအခြေချနေထိုင်ခြင်းဆိုင်ရာ ကိုယ်စားလှယ် ၊ ဥပဒေရေးရာလေ့ကျင့်ထားသူ သို့မဟုတ် ကင်းလွတ်ခွင့်ရထားသူ မဟုတ်ပါက လူဝင်မှုကြီးကြပ်ရေး အထောက်အပံ့ပေးခြင်းသည် ၎င်းအတွက် ပြစ်မှုတစ်ခုဖြစ်သည်။

တရားမဝင် လူဝင်မှုကြီးကြပ်ရေး အထောက်အပံ့များ ပေးခြင်းအတွက် ပြစ်ဒဏ်မှာ ၁၀ နှစ်အထိ ထောင်ဒဏ် ချမှတ်နိုင်သည်။

တရားမဝင်လူဝင်မှုကြီးကြပ်ရေးအကူအညီကို သတင်းပို့ခြင်း

ဩစတြေးလျတွင် တရားမဝင်လူဝင်မှုကြီးကြပ်ရေး အထောက်အပံ့ပေးသူမည်သူကိုမဆို Department of Home Affairs ဝက်ဘ်ဆိုက်ရှိ [Border Watch Online Report](#) ကို အသုံးပြု၍ သတင်းပေးပို့သင့်သည်။